

(喻)转达(情况)

- ဖောက်သည်ဈေး နှ၊ <phaut hte zei> 批发价格
- ဖောက်သည်ပေး က၊ <phaut the pei> 按批发价出售
- ဖောက်သည်ပင်သည် နှ၊ <phaut the pin the> 老主顾，也有人解释为到农村经商者为 ဖောက်သည်，在城镇经商者为 ပင်သည်၊ 另有人解释为购物多的主顾为 ဖောက်သည်，批发商为 ပင်သည်
- ဖောက်သည်ပျက် က၊ <phaut the pyet> 失去了主顾，得罪了主顾၊ မင်းဒီလိုအပေါက်ဆိုးယင် ~ လိမ့်မယ်။ 象你这样说话不和气，主顾们都会不来了。
- ဖောက်သွယ် က၊ <phaut thwe> ①开凿水渠 ②经商，贸易，交易
- ပေါက်အိတ် နှ၊ <phaut eit> 衣服的插兜
- ဖင့် က၊ <phin> 拖延，耽搁，迟缓၊ ခရီး ~ သည်။ 路上耽搁时间。
- ဖင့်ကြာ က၊ <phin' kya> 迟缓，延误，耽误၊ လမ်းမှကားပျက် သွားလို့ ~ တာပါ။ 路上车坏了，延误了时间。
- ဖင့်စား က၊ <phin' sa> (书) 耽搁，拖延
- ဖင့်ဆိုင် က၊ <phin' hsain> 拖延，延缓
- ဖင့်ညောင်း က၊ <phin' nyaun> = ဖင့်ကြာ
- ဖင့်နှေး က၊ <phin' hnei> 迟缓，迟延
- ဖင့်နှံ က၊ <phin' hnwe> 拖沓，拖拉၊ စေ့စပ်ဆွေးနွေးပွဲကို ~ စေသည်။ 使谈判拖延下去。
- ဖင့်လေး က၊ <phin' lei> 迟缓，缓慢
- ဖင့်လွဲ က၊ <phin' lwe> = ဖင့်နှံ
- ဖင့်သောင်း က၊ <phin' thaun> (书) 耽误
- ဖင် I နှ၊ <phin> ①屁股，臀 ②肛门 ③(东西的)底部၊ ဆိုး ~ 锅底 II က၊ <phin> 进退维谷，迟疑，犹豫不决၊ စိတ် ~ သည်။ 心里迟疑不定。
- ဖင်ကပ် နှ၊ <phin gat> (剩下的) 底子，残滓၊ လက်ဖက်ရည် ~ 杯里的茶叶底子 / အရက်ပုလင်း ~ 瓶里的酒底子
- ဖင်ကျပ်ဘောင်းဘီ နှ၊ <phin gyat baun: bi> 牛仔裤
- ဖင်ခုံ နှ၊ <phin gu> 坐垫
- ဖင်ခေါင်းကျယ် က၊ <phin gaun: kye> 吹牛，逞能၊ ငါကမင်း လိုပင်ခေါင်းမကျယ်တတ်ဘူးကွ။ 我不会像你那样吹牛。
- ဖင်ငြိမ် က၊ <phin nyein> 坐得住၊ ခင်ဗျားညီကဖင်မငြိမ်ဘူး။ 你弟弟坐不住。
- ဖင်စိမ် နှ၊ <phin si gan> 香烟的过滤咀
- ဖင်ဆော့ နှ၊ <phin hsaw> (妇女) 放荡，水性杨花
- ဖင်ညောင်းရိုး နှ၊ <phin yaun: yo> 【解】尾骨
- ဖင်တကြကြ က၊ <phin d-gywa' gywa> 坐不住，不安稳၊ ကိုးနာရီခွဲမှမိုးရထားထွက်မှာ၊ ~ ဖြစ်မနေနဲ့။ 火车九点三十分才开呢，别着急。 / ~ လုပ်နေတယ်။ 坐不住。
- ဖင်တရွတ်ဆွဲ က၊ <phin d-yut hswe> 屁股拖地，屁股擦地

- ဖင်တရွတ်တိုက် က၊ <phin d-yut tait> = ဖင်တရွတ်ဆွဲ
- ဖင်တုန် က၊ <phin ton> (粗) 发抖，害怕，发怵၊ သူ့ကို ~ အောင်ကြောက်တယ်။ 怕他怕得要命。
- ဖင်ထောင် က၊ <phin htaun> ①身体倒立 ②(转) 景况不佳，乱了套၊ တချို့တိုင်းပြည်စီးပွားရေးကတော့ ~ နေတာပဲ။ 一些国家经济不景气。
- ဖင်ထိုင်ကျ က၊ <phin htain kya> 一屁股坐地上၊ စက်တံစီး သင်ဓမ္မာဓကဓက ~ တာမဆန်းပါဘူး။ 刚学滑冰经常摔倒并不新鲜。
- ဖင်ထိုင်ခုံ နှ၊ <phin dain gon> 小板凳
- ဖင်နီလန် က၊ <phin ni la> 牲口患脱肛病
- ဖင်နွေး က၊ <phin nwei> 坐的时间长၊ ~ အောင်တောင်မ ထိုင်ပဲပြန်သွားတယ်။ 凳子还没坐热就回去了。
- ဖင်ပေး က၊ <phin pei> 背向着，背对
- ဖင်ပေါ့ နှ၊ <phin paw> 勤快，殷勤၊ ~ တဲ့လူ 勤快的人
- ဖင်ပြန်ခေါင်းပြန် က၊ <phin byan gaun: byan> ①一颠一倒地(放)၊ ~ ထည့်ယင်ပုလင်း၆-လုံးဆုံတာပေါ့။ 一颠一倒地可放六个瓶子。②翻来复去，仔细地(看)၊ ပစ္စည်းလေးကို ~ ကြည့်ပြီးရွေးနေတယ်။ 翻来复去地挑选东西。
- ဖင်ဖင်လေး က၊ <phin phin lei> 迟缓，缓慢
- ဖင်ပူးတောင်းထောင် က၊ <phin bu: daun: htaun> 撅着屁股၊ ခုတင်ပေါ်မှာ ~ ရက်သားအိပ်ပျော်သွားတယ်။ 趴在床上撅着屁股睡着了。
- ဖင်ပူးတောင်းကုန်း က၊ <phin bu: daun: kon> = ဖင်ပူးတောင်း ထောင်
- ဖင်မြီးညောင်း နှ၊ <phin myi: nyaun> 【解】尾骨
- ဖင်မြဲ နှ၊ <phin mye> (喻) 坐得住，长呆下去၊ အလုပ်လုပ် တဲ့အခါ ~ မှအလုပ်တွင်ကျယ်တယ်။ 干工作要坐得住才有效率。
- ဖင်လေး နှ၊ <phin lei> (喻) 手脚懒၊ အတော် ~ တဲ့လူပဲ။ သူ့ကိုခိုင်းလို့မဖြစ်ပါဘူး။ 这个人手脚太懒不能叫他干。
- ဖင်လန် နှ၊ <phin lan> 芬兰
- ဖင်လိမ်ကွင်းအက နှ၊ <phin lein gwin: a-ka> 呼拉圈舞
- ဖင်လျက်ဆားဖြူး က၊ <phin yet hsa: phyu> 溜须拍马地，低三下四地၊ ~ လုပ်တာမကောင်းဘူး။ 溜须拍马不好。
- ဖင်ဝ နှ၊ <phin wa> 肛门
- ဖင်သီ က၊ <phin thi> 屁股擦地(多用于狗)
- ဖင်း က၊ <phin> 偏袒，偏向
- ဖောင် I နှ၊ <phaun> ①筏，木排၊ သစ် ~ 木排 / ဝါး ~ 竹排 / ~ ထိုးဝါး 篙 / ~ စီးယင်းရေငတ်။ (成) 坐在木排上却喝不到水，(喻) 种田人吃不上饭。②[英 form] (俚) (女人的) 外形，体形၊ ~ ထောင့်တဲ့အမျိုးသမီး 体形丰满的女性 ③[英 form] 印版၊ ~ စီသည်။ 排版。④[英 form] 表格၊ ငွေလွဲ ~ 汇款单 II ဝ၊ <phaun> ①一人加一